

EN
ID
MS
ZH
JA
KM
KO
LO
MY
TH
VI

ကမ္ဘာလုံးဆိုင်ရာမသေချာမရေရာမှုများနှင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးကြားတွင် တည်ငြိမ်မှု ရရှိစေရန် ထိန်းသိမ်းဆောင်ရွက်ခြင်း

၂၀၂၄ ခုနှစ်၊ အာဆီယံ+၃ နိုင်ငံများ၏ ငွေရေးကြေးရေးတည်ငြိမ်မှုအစီရင်ခံစာ (ASEAN+3 Financial Stability Report (AFSR)) တွင် ဖော်ပြပါရှိသည်မှာ အမေရိကန်နိုင်ငံ၏ စီးပွားရေးနှင့် ကုန်သွယ်ရေးမူဝါဒများနှင့်စပ်လျဉ်း၍ မသေချာမရေရာမှုများ မြင့်တက်လာခြင်းနှင့် ပထဝီနိုင်ငံရေး ဆိုင်ရာ မသေချာမရေရာမှုများ တိုးမြင့်လာခြင်းတို့ကြောင့် ကမ္ဘာ့ငွေရေးကြေးရေးအခြေအနေများ သည် တည်ငြိမ်မှုမရှိဘဲ အတက်အကျများဖြင့် တည်ရှိနေပါသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အမေရိကန်နိုင်ငံမှ အဓိကကုန်သွယ်ဖက်နိုင်ငံများအား စည်းကြပ်ခွန်ကောက်ခံခြင်းနှင့်စပ်လျဉ်း၍ ပထမအကြိမ်အသိပေးပြီးနောက် ဈေးကွက်တွင် ဖိအားများပိုမိုဖြစ်ပေါ်လာခဲ့ပြီး၊ ဧပြီလ (၂) ရက်နေ့၊ စည်းကြပ်ခွန်ကောက်ခံခြင်း အသက်ဝင်ပြီးနောက်နေ့တွင် အမြင့်ဆုံးသို့ရောက်ရှိခဲ့ပါသည်။ အထူး သဖြင့် အမေရိကန်နိုင်ငံ၏ စည်းကြပ်ခွန်ကောက်ခံခြင်းမူဝါဒများနှင့် ဘဏ္ဍာရေးဆိုင်ရာ စိုးရိမ်ပူပန်မှု များနှင့်စပ်လျဉ်းသည့် မျှော်မှန်းချက်များကြားတွင် ရင်းနှီးမြှုပ်နှံသူများမှ ယုံကြည်စိတ်ချရသော ရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့်စပ်လျဉ်း၍ မေးခွန်းများထုတ်လာခဲ့ခြင်းကြောင့် အမေရိကန်ဒေါ်လာ တန်ဖိုးသည် ဖေဖော်ဝါရီလတွင် စတင်ကျဆင်းခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံခြင်းအား ရက် (၉၀) ကြာ ခေတ္တရပ်ဆိုင်းပြီးနောက် စတော့ရှယ်ယာဈေးကွက်များ နှင့် အစိုးရငွေတိုက်အတိုးနှုန်းများ ပြန်လည်ကောင်းမွန်လာသော်လည်း အမေရိကန်ဒေါ်လာတန်ဖိုး သည် အားနည်းလျက်ရှိခဲ့ပါသည်။ ကုန်သွယ်ရေးဆိုင်ရာ မသေချာမရေရာမှုများအပြင် ပထဝီနိုင်ငံ ရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေများသည်လည်း ဈေးကွက်ဖိအားများကို မကြာခဏဖြစ်စေခဲ့ပါသည်။

အာဆီယံ+၃ နိုင်ငံများ၏ ငွေရေးကြေးရေးအခြေအနေများသည် အမေရိကန်နိုင်ငံသို့ ကုန်သွယ်မှု အခြေအနေနှင့် စည်းကြပ်ခွန်ကောက်ခံသည့်ရာခိုင်နှုန်းကဲ့သို့သော ပြင်ပအခြေအနေများပေါ် မူတည် ၍ ဆောင်ရွက်မှုမှာကွဲပြားလျက်ရှိပါသည်။ အဆိုပါ အဟန့်အတားဖြစ်စေခဲ့သော အကြောင်းအရာ များကြောင့် အစိုးရငွေတိုက်စာချုပ်အတိုးနှုန်းများသည် အမေရိကန်ငွေတိုက်အတိုးနှုန်းများ (US Treasury Yields) အပေါ် သက်ရောက်မှုနည်းလာပြီး ဒေသတွင်းနိုင်ငံများ၏ ဈေးကွက်များတွင် လည်း ကျဆင်းလျက်ရှိပါသည်။

အမေရိကန်နိုင်ငံ၏ စည်းကြပ်ခွန်ကောက်ခံမှုသည် အာဆီယံ+၃ နိုင်ငံအချို့၏ ပို့ကုန်ဦးစားပေး ကော်ပိုရိတ်ကဏ္ဍများအား ထိခိုက်စေနိုင်ပါသည်။ ဧပြီလ (၂) ရက်နေ့တွင်အသိပေးခဲ့သော စည်းကြပ် ခွန်ကောက်ခံမှုသည် အမေရိကန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုများပြားသော နိုင်ငံများ၏ စတော့ရှယ်ယာ ဈေးကွက်အား အတန်အသင့်အားနည်းစေခဲ့ပါသည်။ အမေရိကန်နိုင်ငံ၏ ဝယ်လိုအားပေါ်တွင် တိုက်ရိုက် (သို့မဟုတ်) ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆင်များမှတစ်ဆင့် အာရုံစိုက်လာခြင်း

ကြောင့် အသေးစားလုပ်ငန်းများအတွက် ကော်ပိုရိတ်အမြတ်ရရှိမှုအပေါ် သက်ရောက်မှုများသည် လည်း ပြင်းထန်နိုင်ပါသည်။

၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် ဒေသတွင်းနိုင်ငံများ၏ ငွေကြေးများသည် အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ယေဘုယျအားဖြင့် တန်ဖိုးမြင့်တက်ခဲ့ပါသည်။ အမေရိကန်နိုင်ငံ၏ ငွေတိုက်စာချုပ် များ/လက်မှတ်များ၏ ဆုံးရှုံးနိုင်ခြေမရှိသောအခြေအနေနှင့် အမေရိကန်ဒေါ်လာတန်ဖိုး၏ ယုံကြည် စိတ်ချရမှုအခြေအနေများ လျော့နည်းလာသည့်အခါ အာဆီယံ+၃ နိုင်ငံများ၏ ငွေရေးကြေးရေး ကဏ္ဍတည်ငြိမ်မှုအပေါ်တွင် ကာလရှည်သက်ရောက်မှုများ ရှိစေမည်ဖြစ်ပါသည်။ သို့ဖြစ်၍ အဆိုပါ အခြေအနေများအား လေ့လာသုံးသပ်၍ သေချာစွာစောင့်ကြည့်ရန် လိုအပ်ပါသည်။ ဆုံးရှုံးနိုင်ခြေ မရှိသော အရင်းအမြစ်များမရှိခြင်းသည် အမေရိကန်ဒေါ်လာပေါ် မှီခိုနေရသည့်နိုင်ငံများ၏ ငွေရေး ကြေးရေးဈေးကွက်အား အတက်အကျမြင့်မားစွာ ဖြစ်စေနိုင်ပါသည်။

အားတက်ဖွယ်ရာကောင်းသည့်အချက်မှာ အာဆီယံ+၃ ဒေသတွင်းနိုင်ငံများသည် ကုန်သွယ်ရေး မူဝါဒတည်ငြိမ်မှုမရှိသည့်အခြေအနေအား အားကောင်းခိုင်မာမှုရှိသည့်အနေအထားဖြင့် ရင်ဆိုင်ခဲ့ပါ သည်။ ဒေသတွင်းနိုင်ငံများ၏ မူဝါဒချမှတ်သူများစုအနေဖြင့် ကုန်သွယ်ရေးဆိုင်ရာ ရိုက်ခတ်မှု အား ပြန်လည်တုံ့ပြန်နိုင်ရန်နှင့် လိုအပ်ပါက မူဝါဒများချမှတ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ဒေသတွင်းနိုင်ငံများ၏ ငွေရေးကြေးရေးတည်ငြိမ်မှုအတွက် အဓိကကျသောအခြေအနေတစ်ရပ် အဖြစ် ဘဏ်လုပ်ငန်းကဏ္ဍသည်လည်း အရင်းအနှီးလုံလောက်မှုရှိစွာဖြင့် အားကောင်းခိုင်မာလျက် ရှိပါသည်။

သို့ရာတွင် အာဆီယံ+၃ နိုင်ငံများ၏ စီးပွားရေးအခြေအနေသည် မတည်ငြိမ်မှုများရှိနေပါသည်။ ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ဒေသတွင်းနိုင်ငံများ၏ ကြွေးမြီနှင့်ဂျီဒီပီအချိုးသည် ၂၀၂၄ ခုနှစ်တွင် ပိုမို မြင့်မားလာခဲ့ပြီး ကော်ပိုရိတ်နှင့် အစိုးရချေးယူမှုများသည် မြင့်တက်လျက်ရှိပါသည်။ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအကြားတွင် ကြွေးမြီဆိုင်ရာဆုံးရှုံးနိုင်ခြေများသည် မြင့်မားနေဆဲ ဖြစ်ပါသည်။

အမေရိကန်နိုင်ငံမှစည်းကြပ်ခွန်ကောက်ခံမှု (သို့မဟုတ်) အခြားသောရိုက်ခတ်မှုများကြောင့် ဖြစ်ပေါ် လာသည့် ကမ္ဘာ့ဝယ်လိုအားကျဆင်းမှုသည် ပို့ကုန်ဦးစားပေးတင်ပို့သော လုပ်ငန်းများအတွက် အခက်အခဲများ ပိုမိုရင်ဆိုင်ရနိုင်ပါသည်။ ကုန်ကြမ်းပစ္စည်းနှင့် ကုန်ထုတ်လုပ်ရေးကဏ္ဍရှိ တရားဝင် အမည်စာရင်းတင်သွင်းထားခြင်းမရှိသော အသေးစားနှင့်အလတ်စားလုပ်ငန်းများသည် ကြွေးမြီ ဆိုင်ရာဆုံးရှုံးနိုင်ခြေ များပြားသည့်အခြေအနေတွင်ရှိနေပါသည်။ အဆိုပါလုပ်ငန်းများ၏ ငွေရေး ကြေးရေးစနစ်အား သေချာစွာစောင့်ကြည့်ရန် လိုအပ်ပါသည်။

EN
ID
MS
ZH
JA
KM
KO
LO
MY
TH
VI

အမေရိကန်ဗဟိုဘဏ်မှ အတိုးနှုန်းလျှော့ချရေးအစီအစဉ်များ စတင်နေပြီဖြစ်သော်လည်း စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံခြင်းမှ ဖြစ်ပေါ်လာသော ငွေကြေးဖောင်းပွမှုနှုန်းနှင့် ပထဝီနိုင်ငံရေးဖိအားများကြောင့်ဖြစ်ပေါ်လာသော ဓါတ်ဆီ၊ ဒီဇယ်ဆီဈေးနှုန်းများ မြင့်တက်လာခြင်းသည် အဆိုပါ မျှော်မှန်းချက်အား နှောင့်နှေးစေနိုင်ပြီး ဒေသတွင်းနိုင်ငံများ၏ငွေရေးကြေးရေးကွက်အား ထိခိုက်စေနိုင်ပါသည်။ အခန်း (၂) သည် ၂၀၂၂ - ၂၀၂၃ ခုနှစ်များအတွင်း ကမ္ဘာတစ်ဝှမ်း တင်းကြပ်သောမူဝါဒများအသုံးပြုခြင်းအပါအဝင် ကမ္ဘာ့ငွေကြေးဆိုင်ရာရိုက်ခတ်မှုများကြောင့် အာဆီယံ+၃ နိုင်ငံများ၏ ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်မှုပေါ်တွင် သက်ရောက်မှုများအား လေ့လာဆန်းစစ်ထားပါသည်။ အဆိုပါကာလအတွင်း ဒေသတွင်းနိုင်ငံများ၏ ငွေရေးကြေးရေးကွက်များသည် ဖိအားများဖြင့် ရင်ဆိုင်ခဲ့ရသော်လည်း စနစ်ပိုင်းဆိုင်ရာ ဆုံးရှုံးနိုင်ခြေဖြစ်ပေါ်ခဲ့ခြင်းမရှိသည်ကို တွေ့ရှိရပါသည်။ အကြောင်းမှာ အားကောင်းခိုင်မာမှုရှိသည့် အခြေခံအကြောင်းအရာများနှင့် ကောင်းမွန်စွာ ချိန်ညှိဆောင်ရွက်နေသည့် မူဝါဒတုံ့ပြန်မှုများကြောင့် ဖြစ်ပါသည်။ သို့ရာတွင် ပြင်ပရိုက်ခတ်မှုများသည့် နိုင်ငံများနှင့် အိမ်ခြံမြေ၊ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ရေး၊ ကုန်ကြမ်းပစ္စည်းများနှင့်စပ်လျဉ်းသည့် ကြွေးမြီဆိုင်ရာ ဆုံးရှုံးနိုင်ခြေမြင့်မားသည့် လုပ်ငန်းများတွင် အတက်အကျပြောင်းလဲမှုများဖြင့် တည်ငြိမ်မှုမရှိပါ။ ထိုကဲ့သို့ နိုင်ငံများနှင့် လုပ်ငန်းများသည် ကမ္ဘာ့နိုင်ငံများ၏ အတိုးနှုန်းမြင့်တက်ခြင်းများ (သို့မဟုတ်) ဒေသတွင်းငွေကြေးတန်ဖိုးကျဆင်းမှုများ ဖြစ်ပေါ်သည့်အခါ ဆုံးရှုံးနိုင်ခြေများအား ကြုံတွေ့လာနိုင်ပါသည်။ ထို့အပြင် ငွေရေးကြေးရေးအဖွဲ့အစည်းများအကြား ဈေးကွက်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေများမြင့်မားလာခြင်းသည် ကမ္ဘာ့နိုင်ငံများ၏အတိုးနှုန်းရိုက်ခတ်မှုများအပေါ်သက်ရောက်မှုများ ပိုမိုများပြားလာမည် ဖြစ်ပါသည်။

တစ်ချိန်တည်းတွင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုသည် ဒေသတွင်းတွင် အရှိန်မြင့်လျက်ရှိသည်။ ထိရောက်မှုရှိစွာအသုံးပြုနိုင်ခြင်း၊ အသုံးပြုရအဆင်ပြေလွယ်ကူခြင်းနှင့် ငွေရေးကြေးရေးကဏ္ဍတွင်အလုံးစုံပါဝင်မှုအား တိုးတက်စေသော်လည်း ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုသည် ဆုံးရှုံးနိုင်ခြေအသစ်များအား ဖြစ်ပေါ်စေနိုင်သည့်အပြင် ဘဏ်လုပ်ငန်းကဏ္ဍတွင် ဖြစ်ပေါ်လေ့ရှိသော ဆုံးရှုံးနိုင်ခြေများအား ကြုံတွေ့စေနိုင်ပါသည်။ အခန်း (၃) သည် ဒေသတွင်းနိုင်ငံများ၏ တင်ဆက်မှုအခင်းအကျင်းနှင့် ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်မှုပေါ်တွင် သက်ရောက်မှုများအား လေ့လာဆန်းစစ်ထားပါသည်။ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေများ၊ ဝန်ဆောင်မှုပိုင်းဆိုင်ရာနှောင့်ယှက်မှုများနှင့် လိမ်လည်မှုများကဲ့သို့သော လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေများသည် ကနဦးကြုံတွေ့ရမည့်အခြေအနေများပင်ဖြစ်ပါသည်။ ဒီဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများပေးသည့် ငွေရေးကြေးရေးအဖွဲ့အစည်းမဟုတ်သော ကုမ္ပဏီများပေါ်တွင် မှီခိုအားထားမှု

မြင့်တက်လာခြင်းကြောင့် စနစ်ပိုင်းဆိုင်ရာဆုံးရှုံးနိုင်ခြေများသည်ပိုမိုမြင့်တက်လာပါသည်။ ထို့အပြင် အာဆီယံနိုင်ငံအချို့၏ ငွေရေးကြေးရေးကဏ္ဍတွင်အလုံးစုံပါဝင်မှုရည်မှန်းချက်များသည် ဒီဂျစ်တယ် လုပ်ငန်းအား လုပ်ဆောင်နေသော ငွေရေးကြေးရေးအဖွဲ့အစည်းအသစ်များအနေဖြင့် ချေးငွေနှင့် စီးပွားရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေများအား မြင့်မားစေပါသည်။

အမေရိကန်နိုင်ငံ၏ မူဝါဒပိုင်းဆိုင်ရာ မသေချာမရေရာမှုများ မြင့်တက်လာခြင်းသည် အာဆီယံ+၃ နိုင်ငံများ၏ စီးပွားရေးတိုးတက်မှုဆိုင်ရာ အလားအလာများပေါ်တွင် သက်ရောက်မှုများရှိစေနိုင် သော်လည်း အမေရိကန်ဒေါ်လာတန်ဖိုး သိသိသာသာပင်ကျဆင်းလာမှုသည် ပြင်ပရိုက်ခတ်မှုများ အား အကာအကွယ်ပေးရန်၊ သွင်းကုန်တင်သွင်းမှုကြောင့်ဖြစ်ပေါ်သော ငွေကြေးဖောင်းပွမှုနှုန်းအား ဖြေလျှော့ရန်နှင့် မူဝါဒပိုင်းဆိုင်ရာတုံ့ပြန်မှုများပြုလုပ်ရာတွင် အကူအညီပေးခဲ့ပါသည်။ မူဝါဒပိုင်း ဆိုင်ရာ လေ့လာဆန်းစစ်မှုများသည် ပြည်တွင်းအခြေအနေများနှင့် လိုက်လျောညီထွေဖြစ်မည့် မူဝါဒ ချမှတ်မှုနှင့်ပြည်ပရိုက်ခတ်မှုများအားခံနိုင်ရည်ရှိစေပါသည်။ ငွေကြေးမူဝါဒသည် စီးပွားရေးကျဆင်း မှုအား ကျယ်ပြန့်စွာထောက်ပံ့ပေးနိုင်ပြီး ဘဏ္ဍာရေးမူဝါဒသည် ထိခိုက်လွယ်သောအခြေအနေအား အဓိကကူညီပေးနိုင်မည်ဖြစ်ပါသည်။ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ချမှတ်ဆောင်ရွက် မှုသည် ငွေကြေးမူဝါဒနှင့် ဘဏ္ဍာရေးမူဝါဒများအား အပြည့်အဝကူညီပေးနိုင်ပြီး ကြွေးမြီမြင့်မားခြင်း ကဲ့သို့သော ငွေရေးကြေးရေးတည်ငြိမ်မှုနှင့်စပ်လျဉ်းသည့် အကြောင်းအရာများအားလည်း ကူညီ ပေးနိုင်မည် ဖြစ်ပါသည်။

အမေရိကန်ဒေါ်လာပေါ် ယုံကြည်စိတ်ချရမှုလျော့နည်းလာသည့်အခြေအနေများကြောင့် အာဆီယံ +၃ နိုင်ငံများသို့ အရင်းအနှီးစီးဝင်လာမှုများ တစ်စိတ်တစ်ပိုင်း ပြန်လည်ရောက်ရှိလာနိုင်ပါသည်။ ထိုကဲ့သို့အခြေအနေသည် ပြည်တွင်းငွေရေးကြေးရေးတည်ငြိမ်မှုအား အထောက်အကူပြုစေနိုင် သော်လည်း အာဏာပိုင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအရင်းအနှီးဈေးနှုန်း မတည်ငြိမ်မှု အလားအလာနှင့် ချေးငွေတိုးနှုန်းများလွန်စွာမြင့်မားလာခြင်းတို့အား သေချာစွာစောင့်ကြည့်ရမည် ဖြစ်ပါသည်။ ထို့အပြင် ဆုံးရှုံးနိုင်ခြေများအား ဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့် ခံနိုင်ရည်ရှိစွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်လည်း ပြင်ဆင်ထားရမည်ဖြစ်ပါသည်။ ကာလရှည်တွင် ဒေသ တွင်း ငွေကြေးဆိုင်ရာပေါင်းစည်းမှု ပိုမိုနက်ရှိုင်းလာခြင်းသည် အမေရိကန်ဒေါ်လာပေါ် မှီခိုအားထား နေသော ဒေသများအတွက် အမေရိကန်ဒေါ်လာအပေါ် လွန်စွာမှီခိုအားထားနေရသည့် အခြေအနေ နှင့်စပ်လျဉ်းသည့် အတက်အကျမြင့်မားခြင်းအား လျော့နည်းစေနိုင်မည် ဖြစ်ပါသည်။

နီးကပ်သောအနာဂတ်ကာလတွင်ဖြစ်ပေါ်မည့် အတက်အကျပြောင်းလဲမှုများအား ဖြေရှင်းနိုင်ရန် အာဆီယံ+၃ နိုင်ငံများသည် ကမ္ဘာလုံးဆိုင်ရာရိုက်ခတ်မှုများမှ ဆုံးရှုံးနိုင်ခြေများအား လျော့နည်းစေ

ရန် မူဝါဒမူဘောင်များ အားကောင်းခိုင်မာလာစေရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ (အခန်း ၂)။
 ငွေရေးကြေးရေးဆိုင်ရာအခင်းအကျင်းများသည် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုအား အရှိန်အဟုန်
 မြှင့်ဆောင်ရွက်လာမှုနှင့်အတူ နည်းပညာဆန်းသစ်တီထွင်မှုအား ငွေရေးကြေးရေးတည်ငြိမ်မှုနှင့်
 ဟန်ချက်ညီစေရန် ဘက်စုံကဏ္ဍစုံမှ ချဉ်းကပ်ဆောင်ရွက်မှုများ ပြုလုပ်ရန်လိုအပ်ပါသည်။ (အခန်း
 ၃)။

EN
ID
MS
ZH
JA
KM
KO
LO
MY
TH
VI